

-မာတိကာ-

စာဖတ်သူသို့ -	၅	(၁၈) အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာ	၇၂
(၁) လမ်းမှာ ကြီး၍ ခရီးမှာ အို	၇	(၁၉) ညဉ့်ပင်လယ်	၇၆
(၂) ကောင်းကင်ကို မော်ကြည့်နိုင်သူ	၁၂	(၂၀) မကျန်းမာချိန်	၇၉
(၃) မြက်တွေကချို ရေတွေကအေး	၁၅	(၂၁) နှလုံးသွင်းမှန်နှင့် ရောင့်ရဲခြင်း	၈၂
(၄) အလိုအတိုင်းသာ ဖြစ်မည်ဆိုလျှင်	၁၉	(၂၂) တကယ်ကော စိတ်ပူဖို့ လိုအပ်နေလို့လား	၈၈
(၅) လှိုင်း	၂၃	(၂၃) မေ့လျော့ခြင်း၏အပြစ်	၉၀
(၆) ရုပ်သေးပွဲ	၂၈	(၂၄) သိနေတယ်ဆိုရင်ကိုပဲ လုံလောက်ပါတယ်	၉၂
(၇) ရိပ်မိဖို့ လိုပြီ	၃၂	(၂၅) ကြောက်စိတ်ဖြစ်ရတာ တန်ရဲ့လား	၉၅
(၈) မျဉ်းပြိုင်	၃၅	(၂၆) သဘောကြီး မြုပ်တော့မည်	၉၈
(၉) ငါဆွဲခဲ	၃၉	(၂၇) ရင့်ကျက်ခြင်း	၁၀၀
(၁၀) မှီသောသူသည် လှုပ်၏	၄၄	(၂၈) သူတော်ကောင်း	၁၀၂
(၁၁) ငါသည် ခရီးသွား ဖြစ်သောကြောင့်	၄၈	(၂၉) အရှိန်အဟုန်	၁၀၄
(၁၂) တောဘဲ	၅၂	(၃၀) စိတ်ဖြေအတွေး	၁၀၇
(၁၃) ဘက်မလိုက်နဲ့	၅၆	(၃၁) ဓမ္မကို မြင်လျှင်	၁၁၃
(၁၄) သဘာဝအတိုင်း လက်ခံလိုက်ပါ	၅၉		
(၁၅) ဖြစ်သမျှ အသစ်	၆၂		
(၁၆) အနာဂတ်သည် မရှိ	၆၆		
(၁၇) ခဏအသိ	၆၉		